

မီချီဂန်ပြည်နယ် ကြိုတင်မဲပေးခွင့်လျှောက်လွှာပုံစံ (နိုဝင်ဘာလ ၃ ရက်နေ့၊ ၂၀၂၀ ရွေးကောက်ပွဲ)



First Name	M.I.	Last Name	County
			<input type="checkbox"/> City
			<input type="checkbox"/> Township
Street Address			Jurisdiction
MI			

မဲပေးသူမှတ်ပုံတင်လျှောက်လွှာတွင် ပြထားသည့်အတိုင်း သင်၏ ကိုယ်ရေးအချက်အလက်များကိုဖြည့်သွင်းပါ။ သင်၏မဲပေးခွင့်လျှောက်လွှာပုံစံ (သို့) မဲဆန္ဒလွှာနှင့်ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာရှိပါက ရွေးကောက်ပွဲအမှုထမ်းစာရေးမှ သင်၏ဖုန်းနံပါတ်(သို့) Email လိပ်စာသို့ ဆက်သွယ်ပါလိမ့်မည်။ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဆက်သွယ်ရန်ဖြစ်သောကြောင့် ဖုန်း (သို့) Email လိပ်စာ၊ နှစ်ခုအနက်မှ သင်အဆင်ပြေရာ ကို ထည့်သွင်းဖော်ပြ နိုင်ပါသည်။



အနာဂတ်ရွေးကောက်ပွဲများအတွက် အနာဂတ်ရွေးကောက်ပွဲများအားလုံးတွင် ကြိုတင်မဲပေးသူအဖြစ် လုပ်ဆောင်ချင်ပါသည်။
 အမြဲတမ်းစာရင်းတွင်ပါဝင်ရန် ပြည့်စုံအောင်လုပ်ပါ။
 ရွေးကောက်ပွဲတိုင်းအတွက် လျှောက်လွှာပုံစံကို အလိုအလျောက်ပို့ပေးပါ။

ကျွန်ုပ်သည်အမေရိကန်နိုင်ငံသားဖြစ်ပြီး အထက်တွင်ဖော်ပြထားသော မီချီဂန်မြို့တော်(သို့) မြို့နယ်၏ အရည်အချင်းပြည့်မီစွာ မှတ်ပုံတင်ထားသောတရားဝင်မဲဆန္ဒရှင်ဖြစ်ကာ Checked ပြုလုပ်ဖော်ပြထားသည့်အတိုင်းရွေးကောက်ပွဲ(များ)တွင် မိမိဆန္ဒအလျောက် ကြိုတင်ဆန္ဒမဲပေးခွင့် လျှောက်ထားအပ်ပါသည်။ ဤ လျှောက်လွှာပုံစံတွင်ဖော်ပြထားချက်များ မှန်ကန်ပါသည်။



X / /

မဲပေးသူ၏ လက်မှတ် (မဲပေးသူကိုယ်တိုင် - ကိုယ်စားလက်မှတ်ခွင့်မပြုပါ။) နေ့စွဲ

သတိပြုရန် - မဲပေးရန်အတွက် သင်သည် အမေရိကန်နိုင်ငံသားဖြစ်ရပါမည်။ သင့်အနေဖြင့် အမေရိကန်နိုင်ငံသားမဟုတ်ပါက သင့်အား မဲဆန္ဒလွှာ ထုတ်ပေးမည် မဟုတ်ပါ။ တစ်စုံတစ်ဦး မှ ဤကြိုတင်မဲပေးခွင့်လျှောက်ထားခြင်းပုံစံတွင် မှားယွင်းဖော်ပြမှုပြုလုပ်ပါက ၎င်းသည် ပြစ်မှုမြောက်ကြောင်း သိစေအပ်ပါသည်။ သင်၏ မဲဆန္ဒလျှောက်ထားလွှာကို ရွေးကောက်ပွဲအမှုထမ်းစာရေးထံသို့ ပေးပို့တင်သွင်းခြင်းပြုလုပ်ရာတွင် မဲဆန္ဒတင်သွင်းမှုဆိုင်ရာ ညွှန်ကြားချက်စာရင်းတွင် ပါဝင်သော ပေးပို့တင်သွင်းခွင့်ရှိသူ၊ ပေးပို့တင်သွင်းရန် ကမ်းလှမ်းထားသူ၊ ပေးပို့တင်သွင်းပေးရန်သဘောတူထားသူ၊ ပေးပို့တင်သွင်းရန်တောင်းဆိုထားသူများမှလွဲ၍ ကျန်သူများကပြုလုပ်ပါက ၎င်းသည် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း သိစေအပ်ပါသည်။ ရွေးကောက်ပွဲအမှုထမ်းစာရေး

၏ရုံးခန်းတွင်မဟုတ်ဘဲ အခြားပြင်ပနေရာတွင် ၎င်း၏လက်ထောက်တစ်ဦးက ကြိုတင်မဲပေးခွင့်လျှောက်လွှာကို လက်ခံခြင်း ပြုလုပ်ပါက ၎င်းတွင် ရွေးကောက်ပွဲ အမှုထမ်းစာရေး၏ လက်မှတ်ရေးထိုးထားသည့် အထောက်အထားတစ်ခုခု ရှိရမည်ဖြစ်ပါသည်။ ကြိုတင်ဆန္ဒမဲလျှောက်ထားသူအနေဖြင့် လျှောက်လွှာကို ရွေးကောက်ပွဲအမှုထမ်းစာရေး၏လက်ထောက်ထံသို့ မပေးအပ်မီ ထိုသူသည် သင်၏လျှောက်လွှာကို တင်သွင်းပေးရန်အတွက် ရွေးကောက်ပွဲအမှုထမ်းစာရေး၏ တာဝန်ပေးအပ်ခြင်းခံရသူတစ်ဦး ဖြစ်ကြောင်းသေချာစွာအတည်ပြုနိုင်စေရန် ၎င်းထံမှ သိသာထင်ရှား သည့် သက်သေပြချက်တစ်ခုခုကို တောင်းဆို ကြည့်ရှုပါ။



အထက်တွင်ဖော်ပြခဲ့သောလိပ်စာမဟုတ်သည့် တခြားလိပ်စာတစ်ခုသို့ သင်၏မဲဆန္ဒလွှာပုံစံကို ပေးပို့စေလိုပါသလား။
[USPS က လွှဲပြောင်းပို့ပေးလိမ့်မည်မဟုတ်ပါ။]

ဤလိပ်စာမှ			
	Street Address		
ထွက်ခွာသည့်နေ့စွဲ			
/ /	City	State	Zip
ပြန်ရောက်သည့်နေ့စွဲ			
/ /			



သင်နေထိုင်ရာမြို့တော်/မြို့နယ် ၏ ရွေးကောက်ပွဲအမှုထမ်းစာရေးထံသို့ အောက်ပါပုံစံကိုပြန်လည်ပေးပို့ပါ။

သက်ဆိုင်ရာရွေးကောက်ပွဲအမှုထမ်းစာရေးကို ဆက်သွယ်နိုင်သည့်လိပ်စာကို Michigan.gov/Vote တွင် ကြည့်ရှုရှာဖွေနိုင်ပါသည်။


 မဲဆန္ဒရှင်၏လျှောက်ထားမှု
 ကို တင်သွင်းပေးရန် အတွက်
 အကူအညီပေးသူ သာ
 ဖြည့်သွင်းရန်

မဲဆန္ဒရှင်၏ ဆန္ဒမဲလျှောက်လွှာကို ရယူတင်သွင်းရန် တရားဝင်တာဝန်ပေးအပ်ခြင်းခံရသော မှတ်ပုံတင်ထားသည့် မဲဆန္ဒကောက်ခံသူ၏သက်သေခံလက်မှတ်

ကျွန်ုပ်၏အမည်မှာ _____ ဖြစ်ပြီး၊ မွေးနေ့မှာ ____/____/____ ဖြစ်ပါသည်။
 နေရပ်လိပ်စာမှာ _____ ဖြစ်ပါသည်။ ကျွန်ုပ်အနေဖြင့် _____ ၏ သဘောဆန္ဒအရ တင်သွင်းသော ကြိုတင်ဆန္ဒမဲလျှောက်လွှာကို လက်ခံပို့ဆောင်ရာတွင် လျှောက်ထားသူအား ဖြားယောင်းသွေးဆောင်ပြီး လျှောက်လွှာကို ပြန်လည်ရုတ်သိမ်းရန်၊ အမှတ်အသားတစ်ခုခုပြုရန်(သို့) တစ်စုံတရာပြုပြင်ပြောင်းလဲရန် တောင်းဆိုစေခြင်းမပြုပါ။ လျှောက်ထားသူ၏ သဘောဆန္ဒကို လွှမ်းမိုးပြီး တစ်စုံတရာဆောင်ရွက်စေခြင်းမပြုပါ။ ဤပုံစံကို ဖြည့်စွက်ရာတွင် တစ်စုံတရာမှားယွင်း ဖော်ပြချက်များရှိပါက ၎င်းသည် မီချီဂန်ပြည်နယ် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ကို ကျွန်ုပ်အနေဖြင့် သိရှိနားလည်ပါသည်။

X _____ / /
 မဲဆန္ဒရှင်အားကူညီပေးသူ၏လက်မှတ် နေ့စွဲ

ရွေးကောက်ပွဲအမှုထမ်း စာရေးက ဖြည့်သွင်းရန်	အဓိကအကြောင်းအရာ		အထွေထွေ	
	Mailed / /	Returned / /	Mailed / /	Returned / /
Filed / /	Ballot No:	Clerk	Ballot No:	Clerk

နောက်ထပ်ညွှန်ကြားချက်များအတွက် အခြားစာမျက်နှာကို ကြည့်ရှုပါ။

ကြိုတင်ဆန္ဒမဲလျှောက်ထားသူများအတွက် ညွှန်ကြားချက်များ

အဆင့် (၁) - လျှောက်လွှာပုံစံကို ပြည့်စုံစွာဖြည့်စွက်ပါ။ မဲပေးခွင့်ရရှိရန်အတွက် လျှောက်လွှာပုံစံတွင် လက်မှတ်ရေးထိုးရပါမည်။

အဆင့် (၂) - လျှောက်လွှာပုံစံကို အောက်ပါနည်းလမ်းများထဲမှ တနည်းနည်းဖြင့်ပေးပို့ပါ။

[စာတိုက်မှပေးပို့ခြင်း]

စာအိတ်ကိုသင့်လျော်သော တံဆိပ်ခေါင်းတပ်ဆင်ကာ ရွေးကောက်ပွဲအမှုထမ်းစာရေးထံသို့ လိပ်မူပြီးပေးပို့ခြင်း

[Email ဖြင့်ပေးပို့ခြင်း]

လျှောက်လွှာပုံစံကို ဓါတ်ပုံရိုက်၍ဖြစ်စေ၊ Scan ဖတ်၍ဖြစ်စေ ရွေးကောက်ပွဲအမှုထမ်းစာရေးထံသို့ Email ဖြင့်ပေးပို့ခြင်း။

ထိုသို့ပေးပို့ရာတွင် သင်၏လက်မှတ်ကို သိသာထင်ရှားစွာရေးထိုးရန်လိုအပ်ပါသည်။

[လူကိုယ်တိုင်ပေးပို့ခြင်း]

ရွေးကောက်ပွဲအမှုထမ်းစာရေးထံသို့လည်းကောင်း၊ ရွေးကောက်ပွဲအမှုထမ်းစာရေး၏ရုံးခန်းသို့လည်းကောင်း၊ ရွေးကောက်ပွဲအမှုထမ်းစာရေး၏ တရားဝင်လက်ထောက်ထံသို့လည်းကောင်း လူကိုယ်တိုင်ပေးပို့ခြင်း။

သင်၏မိသားစု(သို့) သင့်မိသားစုတွင်နေထိုင်သူတစ်ဦးဦးမှ သင်၏မဲဆန္ဒလျှောက်လွှာကို ကိုယ်စားတင်သွင်းနိုင်ပါသည်။

ထိုသို့ပြုလုပ်ရန်မဖြစ်နိုင်ပါက မီချီဂန်ပြည်နယ်မှ တရားဝင်အသိအမှတ်ပြုမှတ်ပုံတင်ထားသော အခြားမဲဆန္ဒရှင်တစ်ဦးဦးကို

အကူအညီတောင်းခံပြီး ကိုယ်စားတင်သွင်းပေးရန် သင်ကတောင်းဆိုနိုင်ပါသည်။ ထိုသို့အကူအညီပေးသူအနေဖြင့်

“မဲဆန္ဒရှင်၏ ဆန္ဒမဲလျှောက်လွှာကို ရယူတင်သွင်းရန် တရားဝင်တာဝန်ပေးအပ်ခြင်းခံရသောမှတ်ပုံတင်ထားသည့် မဲဆန္ဒကောက်ခံသူ၏ သက်သေခံလက်မှတ်” ပုံစံနေရာတွင် အချက်အလက်များဖြည့်သွင်းပြီး လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

ရွေးကောက်ပွဲအမှုထမ်းစာရေးကိုဆက်သွယ်ရန်

ရွေးကောက်ပွဲအမှုထမ်းစာရေး၏ လိပ်စာ၊ Email Address နှင့် ဖုန်းနံပါတ်ကို Michigan.gov/Vote တွင် ဝင်ရောက်ရှာဖွေကြည့်ရှုနိုင်ပါသည်။